



ရုပ်သွင်ပြင်ဆိုင်ရာတိုးမြှင့်ဖြည့်ခြင်း စီးပွားရေးလုပ်ငန်းပိုင်ရှင်များ အတွက် ကိုယ်တိုင် စုံစမ်းစစ်ဆေးရန် စစ်ဆေးရမည့်စာရင်း

စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်အား နားလည်ခြင်း

ပြည်နယ်ဌာန ("ဌာန") မှ စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်အား ရှင်းပြရန် ဤပုံစံလွှာကို ပြင်ဆင်ထားသည့်အတွက် သင့်စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ပြည်နယ်ဥပဒေနှင့် စည်းမျဉ်းများကို သင်လိုက်နာမှု ပြုနိုင်ပါသည်။ ထိုစည်းကမ်းများကို လိုက်နာခြင်းဖြင့် ဒဏ်ကြေးများ သို့မဟုတ် အခြားပြစ်ဒဏ်ချမှုများ ကို ရှောင်ရှားနိုင်ပြီး အများပြည်သူအားလည်း သန့်ရှင်းမှုမရှိသော သို့မဟုတ် အခြား အန္တရာယ်ရှိသော အခြေအနေများမှ ကာကွယ်ရန် အကူအညီပေးပါသည်။ ဌာနမှ ညွှန်းဆိုလိုသည်မှာ သင် ကိုယ်တိုင် စစ်ဆေးမှုကို မှန်မှန်ပြုလုပ်ထားခြင်းဖြင့် သင့်နှင့် သင့်ဝန်ထမ်းများသည် အမှန်တကယ် စစ်ဆေးမှုပြုလုပ်သည့်အခါ အဆင်သင့်ဖြစ်နေပါမည်။ ကျေးဇူးပြုပြီး သတိပြုရမည်မှာ၊ ဤစာရင်းသည် အပြည့်အစုံမဟုတ်သော်လည်း စစ်ဆေးမှုများတွင် အဖြစ်အပျက်ဆုံး ကိစ္စများကို ခြုံငုံမိစေရန် ရည်ရွယ်ထားပါသည်။

လုပ်ကိုင်ခွင့် စတင်ပြုလုပ်ခြင်း

သင့်တွင် ပြည်နယ်ဌာနကို ထုတ်ပေးသော ရုပ်သွင်ပြင်ဆိုင်ရာတိုးမြှင့်ဖြည့်ခြင်း လုပ်ကိုင်ခွင့် ရှိပါသလား။ ရှိပါသည်

သင့်လုပ်ငန်းလုပ်ကိုင်ခွင့်မှာ အသစ်တိုးမြှင့်ထားခြင်းရှိပါသလား (သက်တမ်းကုန်မနေပါသလား)? ရှိပါသည်
လက်ရှိလုပ်ကိုင်ခွင့်များသာ ဖော်ပြပါ။

သင့်မူရင်းလုပ်ကိုင်ခွင့်အား လက်ရှိဓာတ်ပုံနှင့် ဖော်ပြထားမှုရှိပါသလား။ ရှိပါသည်

လုပ်ငန်းလုပ်ကိုင်ခွင့်အား ဖောက်သည်များ မြင်နိုင်ရန် အများမြင်သာရာ နေရာတွင် ဖော်ပြထားမှုရှိပါသလား။ ရှိပါသည်

လုပ်ကိုင်ခွင့်ပေါ်ရှိ ပိုင်ရှင်အမည်နှင့် လိပ်စာ သည် လက်ရှိဖြစ်ပြီး မှန်ကန်မှုရှိပါသလား။ ရှိပါသည်
အကယ်၍မဟုတ်လျှင်၊ သင်သည် လုပ်ငန်းလုပ်ကိုင်ခွင့် အသစ်တစ်ခု လျှောက်ထားရန် လိုအပ်ပါသည်။

အများမြင်သာရာနေရာတွင် ဖောက်သည်များ မြင်နိုင်ရန် အတွက် လုပ်ငန်းနှင့် လုပ်ငန်းတွင် ဆောင်ရွက်နေသူများသည် နယူးယောက်ပြည်နယ် ပြည်နယ်ဌာနက လုပ်ကိုင်ခွင့်ပြုထားပြီး လုပ်ငန်းအား အုပ်ချုပ်နေသော စည်းကမ်းနှင့် စည်းမျဉ်းများနှင့် လုပ်ထုံးများသည် ပြန်လည်သုံးသပ်ရန် တောင်းဆိုသည့်အခါတွင် ရရှိနိုင်သည်ကို ညွှန်ပြထားသော ဖော်ပြထားချက် ရှိပါသလား။ ရှိပါသည်

သင်ပေးနေသော ဝန်ဆောင်မှုများအတွက် တစ်ခုချင်းစီကို ဈေးနှုန်းစာရင်း ဖော်ပြထားမှုရှိပါသလား။ ရှိပါသည်

ခြေသည်းလက်သည်း အထူးဝန်ဆောင်မှုပေးလျှင် သင့်တွင် အလုပ်သမားတို့၏ အခြေခံပိုင်ခွင့်များ ဖော်ပြချက်ကို ကပ်ထားခြင်းရှိပါသလား။ ရှိပါသည်

သင့်အတွက် တစ်ခါဖြစ်ပွားမှုစီလျှင် အနည်းဆုံး \$25,000 နှုန်းဖြင့် နှင့် စုစုပေါင်း \$75,000 ရှိသည့် လက်ရှိအထွေထွေ ပေးဆောင်ရန်တာဝန်ကို ပေးဆောင်ရန် ရှိပါသလား။ ရှိပါသည်

သင့်တွင် လုပ်ခလစာဘွန်း ရှိပါသလား။ ရှိပါသည်

စီးပွားရေးလုပ်ငန်းအားလုံး ရယူထားရှိရန် မလိုအပ်ပါ။
ပိုမိုသိရှိလိုပါက၊ ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်အား http://www.dos.ny.gov/licensing/appearance/em-reg-appearance.html တွင်ကြည့်ရှုပါ။

သင့်ဝန်ထမ်းအားလုံးသည် မည်သည့်နေရာတွင် အထွေထွေပေးဆောင်ရန်တာဝန်၊ လုပ်ခလစာ ဘွန်းရှိကြောင်း သက်သေနှင့် MSDS စာရွက်များ ကို သိမ်းဆည်းထားသည်အား သိရှိပါသလား။ ရှိပါသည်

ရှုပ်သွင်ပြင်ဆိုင်ရာတိုးမြှင့်ပြုပြင်ခြင်း စီးပွားရေးလုပ်ငန်းပိုင်ရှင်များ အတွက် ကိုယ်တိုင် စုံစမ်းစစ်ဆေးရန် စစ်ဆေးရမည့်စာရင်း

တစ်ကိုယ်ရေ လုပ်ကိုင်ခွင့်

- သင့်ဝန်ထမ်းအားလုံးတွင် လုပ်ကိုင်ခွင့်/သင်တန်းသား လုပ်ကိုင်ခွင့် ရှိပါသလား။ ရှိပါသည်
- အလုပ်ပြင်ခန်းလုပ်သားတစ်ဦးစီ၏ လုပ်ကိုင်ခွင့်မှာ အသစ်တိုးမြှင့်ထားခြင်းရှိပါသလား (သက်တမ်းကုန်မနေပါသလား)။ ရှိပါသည်
လက်ရှိလုပ်ကိုင်ခွင့်များသာ ဖော်ပြပါ။
- မူရင်းလုပ်ကိုင်ခွင့်အား လက်ရှိဓာတ်ပုံနှင့်ဖော်ပြထားခြင်းရှိပါသလား။ ရှိပါသည်
- လုပ်ကိုင်ခွင့်တစ်ခုစီအား ဖောက်သည်များမြင်ရန်အတွက် အများမြင်သာရာတွင် ဖော်ပြထားခြင်းရှိပါသလား။ ရှိပါသည်
- ဝန်ထမ်းတစ်ဦးချင်း ပေးသောဝန်ဆောင်မှုများသည် သူတို့၏လုပ်ကိုင်ခွင့်တွင် ခွင့်ပြုထားခြင်းရှိပါသလား။ ရှိပါသည်
အလုပ်သမားများသည် သူတို့ လုပ်ကိုင်ခွင့် အမျိုးအစားအတိုင်း ဝန်ဆောင်မှုပေးရန်သာ ခွင့်ပြုထားပါသည်။

သန့်ရှင်းမှု / ကျန်းမာရေး နှင့် ဘေးကင်းမှု

- သင့်တွင် သင့်လုပ်ငန်းနေရာတွင် အသုံးပြုသည့် အားလုံးသော ပစ္စည်းကိရိယာများနှင့် ဓာတုပစ္စည်းများအတွက် MSDS စာရွက်များ ရှိပါသလား။ ရှိပါသည်
- ထိုနည်းတူစွာ ပိုးသတ်ဆေးနှင့် ငွေရပြေစာများ အလုံအလောက် ရှိပါသလား။ ရှိပါသည်
- အားလုံးသောထုတ်ကုန်ပစ္စည်းများတွင် မူရင်းထုတ်လုပ်သူ၏ အညွှန်းများ ကပ်လျက် ရှိပါသလား။ ရှိပါသည်
- မီးလောင်နိုင်သော၊ မီးလောင်လွယ်သော ဓာတုပစ္စည်းများအား ဖြစ်နိုင်ချေရှိသော နေရာမှ ဝေးသည့် သတ္တုဘီရိုထဲတွင် သိမ်းဆည်းခြင်းရှိပါသလား။ ရှိပါသည်
- ညှော်သည်တိုင်းအား သန့်ရှင်းပြီး အသစ် လျှော်ဖွပ်ထားသော မျက်နှာသုတ်ပဝါ သို့မဟုတ် တစ်ခါသုံးမျက်နှာသုတ်ပဝါများဖြင့် ဝန်ဆောင်မှုပြုခြင်းရှိပါသလား။ ရှိပါသည်
- ပိုးသတ်ခြင်း မပြုလုပ်နိုင်သော ပစ္စည်းကိရိယာများအား အသုံးပြုပြီးသည်နှင့် ချက်ချင်း စွန့်ပစ်ခြင်းရှိပါသလား။ ရှိပါသည်
- စင်များ၊ ပရိဘောဂ နှင့် တပ်ဆင်ထားသည့် ပစ္စည်းများအား သန့်ရှင်းကာ ဖုန်မှုန့်၊ အညစ်အကြေး နှင့် ဆံပင်များ ကင်းစင်ပြီး အလုပ်လုပ်၍ ကောင်းသည့် အနေအထား ရှိပါသလား။ ရှိပါသည်
- ပုံသွင်းသည့်နေရာများ၊ အလုပ်လုပ်သည့်နေရာများနှင့် လက်သည်းပြင်သည့် စားပွဲများအားလုံးကို ဧည့်သည်တစ်ဦးနှင့်တစ်ဦး ဝန်ဆောင်မှုကြားတွင် ပိုးသတ်ကာ သန့်ရှင်းရေးလုပ်ခြင်းရှိပါသလား။ ရှိပါသည်
- ပစ္စည်းကိရိယာများနှင့် အသုံးအဆောင်များအားလုံးကို အဝေးတစ်နေရာမှ သယ်ယူပို့ဆောင်ရာတွင် ဖုံးအုပ်ထားသောခွက်များအတွင်း သယ်ယူခြင်းရှိပါသလား။ ရှိပါသည်
- အသုံးအဆောင်များနှင့် ပစ္စည်းကိရိယာများ (ဥပမာ- မျက်နှာသုတ်ပဝါများ) အား အသုံးပြုပြီးသား အသုံးအဆောင်နှင့် ပစ္စည်းကိရိယာများနှင့် ခွဲခြားပြီး ထည့်သည့်ဘူးများတွင် သိမ်းထားကာ သူတို့၏အခြေအနေများအတိုင်း မှတ်သားမှုပြုထားခြင်းရှိပါသလား။ ရှိပါသည်
- ရေအိမ်တိုင်းတွင် လက်ဆေးရန် ရှိပါသလား။ ရှိပါသည်
- ရေပူရေအေး ရှိပါသလား။ ရှိပါသည်

ရုပ်သွင်ပြင်ဆိုင်ရာတိုးမြှင့်ပျံ့ပြင်ခြင်း စီးပွားရေးလုပ်ငန်းပိုင်ရှင်များ အတွက် ကိုယ်တိုင် စုံစမ်းစစ်ဆေးရန် စစ်ဆေးရမည့်စာရင်း

- အများသုံး ရေအိမ်ခန်းရှိပါသလား။ ရှိပါသည်
- သန့်ရှင်းသည့် အဝတ်များနှင့် ပဝါများသိမ်းဆည်းရန် အတွက် ဘီရိုများ ရှိပါသလား။ ရှိပါသည်
- လက်သည်းဆိုင်ရာ ဓာတုပစ္စည်းများအားလုံးကို ပိတ်ထားသည့် ပုလင်းများတွင်း သိမ်းဆည်းထားခြင်းရှိပါသလား။ ရှိပါသည်
- သင်သည် ခြေသည်းလက်သည်း အထူး ဝန်ဆောင်မှုပေးလျှင်၊ အလုပ်နေရာတစ်ခုချင်းစီအတွက် လက်အိတ်အလုံအလောက် ရှိပါသလား။
..... ရှိပါသည်
- သင်သည် ခြေသည်းလက်သည်း အထူး ဝန်ဆောင်မှုပေးလျှင်၊ အလုပ်နေရာတစ်ခုချင်းစီအတွက် အသက်ရှူစက် အလုံအလောက် ရှိပါသလား။
..... ရှိပါသည်
- သင်သည် ခြေသည်းလက်သည်း အထူး ဝန်ဆောင်မှုပေးလျှင်၊ အလုပ်သမားများ အန္တရာယ်ရှိနိုင်သော ဓာတုပစ္စည်းများ ပြင်ဆင်မှုပြုလုပ်ရာ၊
သယ်ယူပို့ဆောင်ရာ သို့မဟုတ် လောင်းထည့်ရာတို့တွင် မျက်စိအကာအကွယ် လုံလောက်စွာ ရှိပါသလား။ ရှိပါသည်
- စွန့်ပစ်ပစ္စည်းများအား အဖုံးပါသည့် အမှိုက်ပုံးထဲသို့ စွန့်ပစ်ခြင်းရှိပါသလား။ ရှိပါသည်